

ဇယား

နိဒါန်း

- ၁။ အင်တာဗျူးတွေနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများနဲ့ အမှန်တရား ၃
- ၂။ အင်တာဗျူးမေးသူတွေက ဘာတွေ ရှာဖွေနေသလဲ ၇
- ၃။ ကောင်းတဲ့ အင်တာဗျူးမေးသူနဲ့ ဆိုးဝါးတဲ့ အင်တာဗျူးမေးသူ ၇

ဝင်ဖြေသူအနေနှင့်

- ၁။ လူတိုင်းလုပ်ရမယ့် ပြင်ဆင်မှုများ ၁၄
- ၂။ အကောင်းဆုံးပြင်ဆင်လာနည်း ၁၆
- ၃။ ဘာကို ဝတ်လာသင့် (မဝတ်လာသင့်) ၃၄

- ၄။ အင်တာဗျူးထိုင်မည့်နေရာသို့ အရောက်သွားခြင်း ၃၈
- ၅။ အင်တာဗျူးထိုင်မည့်နေရာသို့ ရောက်ရှိခြင်း ၄၁
- ၆။ ဟောလီးဝုဒ်သဘောထား ၄၄
- ၇။ သင်၏ စိုးရိမ်ထိတ်လန့်နေမှုကို ထိန်းချုပ်ခြင်း ၄၇

အင်တာဗျူးထဲ၌

- ၁။ အဝင်မှာလုပ်ရန် ၅၂
- ၂။ ခန္ဓာကိုယ် ဘာသာစကား (မှင်မောင်း) ၅၈
- ၃။ မေးခွန်းများကို ဖြေကြားခြင်း ၇၂
- ၄။ သင်ပြန်မေးသင့်သည့်မေးခွန်းများ ၁၀၀
- ၅။ ပြီးပြည့်စုံသည့် ဝင်ဖြေသူမဟုတ်ခဲ့သော် ၁၁၂

- ၆။ ကိုယ့်နဲ့ ကိုယ့်ဘာသာမှုတ်ခြင်း ၁၂၃
 - ၇။ ရှောင်ရမည့် အချက်လေးချက် ၁၂၇
- အကဲဖြတ်ရေးဗဟိုဌာန**
- ၁။ နိဒါန်း ၁၅၈
 - ၂။ အုပ်စုလိုက်လေ့ကျင့်ခန်းများ ၁၆၉
 - ၃။ အမှုတွဲလိုက်လေ့လာချက် လေ့ကျင့်ခန်းများ ၁၇၈
 - ၄။ စွမ်းရည်စမ်းသပ်ချက်များ ၁၈၆
 - ၅။ ကိုယ်ရည်ကိုယ်သွေး စမ်းသပ်ခြင်းများ ၁၉၂
 - ၆။ အခန်းကဏ္ဍလိုက် သရုပ်ဆောင်ချက်နေရာများ စမ်းသပ်ချက် ၂၀၀
 - ၇။ ကိုယ့်ကိုယ်ကိုယ် ပြန်အကဲဖြတ်ရေး ၂၀၅

နိဂုံးချုပ်

- ၁။ သင် မအောင်မြင်ခဲ့သော် ၂၁၀
- ၂။ အကောင်းမြင်သဘောထားဖြင့် ရပ်တည်ချက် ၂၂၃
- ၃။ ဆောင်ကျဉ်းသွားရန် အနစ်ချုပ်ဆယ်ချက် ၂၃၄